

的表情。 / ဘေးတွင်ရပ်နေသောကောင်မလေးကို ~ မြင်လေသည်။
清楚地看到了旁边站着的女孩子。

အကွင်းသားအကွက်သား ကဝါ <a-kwin: dha: a-kwet tha:>
清晰

အကွင်းအကွက် နှ၊ <a-kwin: a-kwet> ①斑斑点点，ဆေးရည်
ပုလင်းကွဲသွားလို့လွယ်အိတ်မှာ ~ တွေထင်ကုန်ပြီ။ 药瓶子破碎
了弄得挂包里斑斑点点的。②具体形象，ဇာတ်လမ်းကို ~
ပေါ်အောင်စီကာယ်ကုံးပြောပြတယ်။ 绘声绘色有条有理地讲
述剧情。

အကွင်းအကွင်း ကဝါ <a-kwin: a-kwin:> 清清楚楚，~
မြင်ရသည်။ 清清楚楚地看到。

အကွင်းအခြည် နှ၊ <a-kwin: a-khyi> 戒指和手镯等环形首
饰

အကွင်းအရှောင် နှ၊ <a-kwin: a-shaun> 回避，躲避

အကွန် နှ၊ <a-kun'> 画龙点睛，渲染

အကွန်တက် ကါ <a-kun' tet> = အတွန်တက်

အကွန်အညွန့်ထည် ကါ <a-kun' a-hnyun' hte'> 添枝加叶

အကွန်အတက် နှ၊ <a-kun' a-tet> 噜苏的话，多余的话

အကွပ် နှ၊ <a-kut> ①(席、箩筐等的)边饰，镶边，လှေမှာအဝတ်၊
တောင်းမှာ ~ (成)“人凭衣服箩靠织边，”(喻)“人凭
衣裳，马凭鞍” ②轮箍 ③缅甸古时统率士兵的长官

အကွပ်မဲ့ဝါး နှ၊ <a-kut me' wa da'> 自由主义

အကွပ်အကဲ နှ၊ <a-kut a-ke:> ①管理，统帅，主管 ②监护
人，主管人，管理人员

အကွပ်အကြီး နှ၊ <a-kut a-kyi:> 首领，头领

အကွပ်အညှပ် နှ၊ <a-kut a-hnyat> ①严格管束，约束 ②(严
厉的)统治，管轄

အကွပ်အထိန်း နှ၊ <a-kut a-htein:> 控制，抑制，操纵：~
မရှိသောကြမ်းသည်ပရမ်းပတာဖြစ်သည်။ 没有编串固定在一起的
竹子地板变得乱七八糟。

အကွယ် နှ၊ <a-kwe> ①背后，遮蔽处，荫蔽处 ②掩饰真相
的讲话 ③挡住视线的东西，荫蔽物

အကွယ်အကာ နှ၊ <a-kwe a-ka> ①遮住……的东西，遮拦物
②防疫，防卫，防护物

အကျွေးအမွှေး နှ၊ <a-kywei: a-mwei:> 宴请，请吃请喝：
မင်္ဂလာဆောင်မှာ ~ မပါဘူး။ 办喜事不宴请宾客。

အကျွန်အလွန် ကါ၊ <a-kyun a-lun> = အလွန်အကျွန်

အကျွတ်တရား ကါ၊ <a-kyut t-ya: ya'> ①悟道，醒悟，悔
悟 ②(喻)痛改前非

အကျွန် နှ၊ <a-kyun> (谦辞)我

အကျွန်ုပ် နှ၊ <a-kyun nout> = အကျွန်

အကျွမ်းတဝင် ကဝါ <a-kyun: t-win / a-kywan: t-win>

①亲切地：~ ပေါင်းသင်းဆက်ဆံကြသည်။ 亲切地交往。②
熟悉地：သူတို့သည်ရာမာယဏဥပပါရိသောအကြောင်းခြင်းရာတို့နှင့်

~ ဖြစ်နေကြသည်။ 他们对“罗摩衍那”的剧情都很熟悉。

အကျွမ်းပွဲ ကါ <a-kyun: phwe' / a-kywan: phwe'> 交朋友，交往，结交

အကျွမ်းဝင် ကါ <a-kyun: win/ a-kywan: win> ①关系亲
密：သူနှင့်အထူးချစ်ခင် ~ သည်။ 跟他有特别亲密的关系。

②熟悉：အုပ်ချုပ်ရေးလုပ်ငန်းကိုတဖြည်းဖြည်း ~ သိမြင်လာသည်။
逐渐熟悉了行政管理工作。③(罕) = အကျွမ်းဝင်

အကြံ နှ၊ <a-kywa'> ①举步，起身：ဆရာတော်ဘုရားပျံသို့ ~
မှာ 法师去蒲甘之时…… ②上升：အပူ ~ မှာဒီဆေးကို
သောက်။ 上火时喝这药。 / ဈေးနှုန်း ~ မှာ 价格上升时

③凸，鼓起的。ဖိတ်စာကိုစာလုံး ~ နှင့်ရိုက်ထားသည်။ 请帖
上印着阳文。

အကြွင်းထူ ကါ <a-kywa' htwin: htu'> 浮雕：~ ထားသော
ကျောက်မျက် 雕琢好的宝石

အကြွင်းပုံ နှ၊ <a-kywa' htwin: bon> 浮雕

အကြား နှ၊ <a-kywa:> 显示自己，炫耀，吹牛

အကြားအမော် နှ၊ <a-kywa: a-maw> 夸耀，炫耀

အကြားအဝါ နှ၊ <a-kywa: a-wa> 夸耀，炫耀，吹牛

အကြွေ နှ၊ <a-kywei> ①零钱，鏰子 ②掉下来的花果、枝
叶：ဆီးသီးတွေကအပင်ပေါ်ကခူးတာမဟုတ်ဘူး။ ~ တွေပါ။ 这
些枣不是从树上摘的而是掉下来的。

အကြွေစေ့ နှ၊ <a-kywei zi'> 鏰子，钢鏰儿

အကြွေလဲ ကါ <a-kywei le:> 换零钱

အကြွေအမ်း ကါ <a-kywei an:> 找零钱

အကြွေး နှ၊ <a-kywei:> ①债，债务 ②欠款，赊欠：~ မပေး
ဟူသောဆိုင်းဘုတ်ကလေးချိတ်ထား၏။ 挂着“概不赊欠”的牌
子。③尚未完成的任务

အကြွေးကျ ကါ <a-kywei: kya'> 赊欠，赊帐：~ လွန်းလို့အ
ရင်းအခိုးလေးတောင်တနေ့တခြားနည်းလာပြီ။ 赊欠太多，本钱渐
渐地减少了。

အကြွေးဆပ် ကါ <a-kywei: hsat> ①还债 ②付清欠款 ③
做完拖延的工作

အကြွေးတင် ကါ <a-kywei: tin> 负债，欠款

အကြွေးတောင်း ကါ <a-kywei: taun:> 讨债，要帐

အကြွေးထား ကါ <a-kywei: hta:> ①除帐，除购，赊销 ②拖
延工作：အလုပ်ကိုပြီးအောင်လုပ်တယ်။ ဘယ်တော့မှအကြွေးမထား
ဘူး။ 随时都将工作做完从不拖延。

အကြွေးထူ ကါ <a-kywei: htu> 欠债多，债台高筑

အကြွေးပူ ကါ <a-kywei: pu> (债主)催还欠款：ကျွန်တော်
သည် ~ သောကြောင့်အိမ်မှထွက်ပြေးရသည်။ 债主总来要债，
我只好从家里逃出来。

အကြွေးပေးဆပ် ကါ <a-kywei: pei: hsat> 还债

အကြွေးရောင်းစနစ် နှ၊ <a-kywei: yaun: s-nit> 赊购制度

အကြွေးဝယ် ကါ <a-kywei: we> 赊购：လက်ငင်းငွေပေးခြင်းမရှိ